

စိတ်ကျန်းမာရေးအကူအညီ

၁၈၀၀ ၃၃၂ ၃၈၈

“တက်စမေးနီးယားထောက်အပံ့တစ်ခု” နှင့် ပူးပေါင်း၍

ဘယ်သူအတွက်လဲ။

စိတ်ကျန်းမာရေးအကူအညီသည် အောက်ပါတို့ ဖြစ်နေသော သို့မဟုတ် ဖြစ်နေသောသူကိုသိသော အရွယ်မရွေး မည်သူမဆို အတွက် ဖြစ်ပါသည်။

- စိတ်သဘောထား သိသိသာသာ ပြောင်းလဲနေမှု ပြသခြင်း
- အလွဲလွဲအချော်ချော် ပြုမူခြင်း
- မရှိသောအရာများကို မြင်/ကြားခြင်း
- စိုးရိမ်ကြောင့်ကြကြောက်ရွံ့ခြင်း
- သတ်သေလိုသောစိတ်နှင့် အတွေးများ ဖော်ပြခြင်း

သင် မည်သို့ ရယူနိုင်သလဲ။

တက်စမေးနီးယားရှိ မည်သူမဆို စိတ်ကျန်းမာရေးအကူအညီ ၁၈၀၀ ၃၃၂ ၃၈၈ သို့ အခမဲ့ ဖုန်းခေါ် နိုင်သည်။

မည်သို့ အလုပ်လုပ်ပါသလဲ။

စိတ်ကျန်းမာရေးအကူအညီသည် တက်စမေးနီးယားနေသူအားလုံးအား ပံ့ပိုးကူညီရန်နှင့် တက်စမေးနီးယား စိတ်ကျန်းမာရေး လုပ်ငန်းကို အသုံးချရန် အတွက် ပိုမိုလွယ်ကူစေခြင်းငှာ တစ်ပတ်လျှင် ရရက် တစ်ရက်လျှင် ၂၄နာရီ ဖွင့်လှစ်ထားပါသည်။

မည်သူများ ပါဝင်နေပါသလဲ။

စိတ်ကျန်းမာရေးအကူအညီကို တက်စမေးနီးယားထောက်အပံ့တစ်ခုနှင့် ပူးပေါင်း၍ တက်စမေးနီးယား ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးနေပါပြီး ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော စိတ်ကျန်းမာရေးပညာရှင်များ ပါဝင်ပါသည်။

မည်သည့်အကူအညီ သင်ရရှိမလဲ။

- ✓ ချက်ချင်းရမည့် ဖုန်းအကူအညီ
- ✓ တက်စမေးနီးယား စိတ်ကျန်းမာရေး လုပ်ငန်းအကြောင်း
- ✓ လိုအပ်ပါက အစိုးရ စိတ်ကျန်းမာရေးလုပ်ငန်းများသို့ လွှဲပြောင်းကူညီခြင်း

သင် သို့မဟုတ် အခြားမည်သူမဆို ချက်ချင်း အန္တရာယ်ရှိပါက ၀၀၀ အရေးပေါ်ဌာနများကို ဦးစွာ ခေါ်ဆိုပါ။

